



# Ibuprofen (အံ့ဘူပရိုဖီန) (Advil (အဲးဝံ)™, Motrin (မိဂ်ထရူ)™)

## ကသံ့အီတဘျီလၢတၢ်လိၤကိၢ်ဒီးတၢ်ဆါအုၣ်စိၢ်အုၣ်ထူးအဂီၢ်

Ibuprofen (Advil™, Motrin™) Dosage for Fever and Pain (Karen)

မ့တမ့ၢ်ဘၣ်လၢကသံ့သရၣ်အတၢ်ဟ့ၣ်ကုၣ်အယိဘၣ်ဒီးအံ့ဘူပရိုဖီနတကြးဘၣ်တၢ်ဟ့ၣ်အီဆူဖိသၣ်6လါဆူအဖီလၢဘၣ်.

- မ့ၢ်ဘၣ်ဟ့ၣ်အီ ၈၂၂နီၤ 100 မံလံၣ်ကြၢ်အယိ, စူးကါတၢ်ဒူးလီၤစီၤကသံ့လၢဖိသၣ်အိၣ်ဖျၢၣ်ထီၣ်အဂီၢ်တက့ၢ်.
- ဒူးအီကသံ့ဖိၣ် 6 န့ၣ်ရံၣ်ဆူ 8 န့ၣ်ရံၣ်တဘျီတက့ၢ်. တဘၣ်ဒူးအီအီအါန့ၢ် 4 ဘျီလၢ 24 န့ၣ်ရံၣ်အတီၢ်ပူၤတဂ့ၢ်.
- စူးကါ ထဲဒၣ် တၢ်ဒူးလီၤစီၤကသံ့ဖိၣ်မ့တမ့ၢ်ကသံ့ခွဲဖိလၢအဘၣ်တၢ်ကးတံာ်ဃာ်အီဃုာ်ဒီးကသံ့ဖိၣ်န့ၣ်တက့ၢ်. (လၣ်ဖးထံနီၣ်တၢ်လၢတၢ်စူးကါအီလၢဖၣ်ကပူၤန့ၣ်တလီၤတၢ်ဝဲလၢတၢ်အီကသံ့အဂီၢ်ဘၣ်.)

လံာ်မၢ်ဖျၢၣ်အဖျၢၣ်လၢလံာ်တဖၣ်အံၤဘၣ်တၢ်စူးကါအီလၢကသံ့တဘျီအီတၢ်န့ၣ်ကျဲလံာ်တီၤဖျါအလီၤ-

မံလံၣ်ကြၢ်(mg)

မံလံၣ်လံထာ်(ml)

-- တကြးဝဲဘၣ်- ကသံ့ကသီအက့ၢ်အဂီၢ်အံၤတကြးဘၣ်တၢ်ဟ့ၣ်အီဆူဖိသၣ်လၢအတယၢ်အိၣ်ထဲအံၤဘၣ်.

Ibuprofen (အံ့ဘူပရိုဖီန) (Advil™ (အဲးဝံ), Motrin™ (မိဂ်ထရူ)) တၢ်ဒူးအီကသံ့တၢ်န့ၣ်ကျဲ					
ဖိသၣ်အတယၢ် (ပိၣ် အဘူးကတၢ်)	ဖိသၣ်အိၣ်ဖျၢၣ်ထီၣ်သီအ ဂီၢ်တၢ်ဒူးလီၤစီၤကသံ့ တလီၤစီၤအပဲၤန့ၣ်အိၣ်ဝဲ 50 မံလံၣ်ကြၢ် (1.25 မံလံၣ်လံထာ်)	ဖိသၣ်ကသံ့ထံ လၢတၢ်အီအီ 100 မံလံၣ်ကြၢ်/ 5 မံလံၣ်လံထာ်	ဖိသၣ်ကသံ့ဖျၢၣ်ဖိ လၢတၢ်အုၣ်ဘျးအီ အီ 50 မံလံၣ်ကြၢ်	ကျဲ နုယၢ်စထယၢ် ကသံ့ဖျၢၣ်ထီ မ့တ မ့ၢ် ကသံ့ဖျၢၣ်ဖိလၢ တၢ်အုၣ်ဘျးအီအီ 100 မံလံၣ်ကြၢ်	ပုၤဒိၣ်တုၢ်ခိၣ်ပဲၤအ ဂီၢ်ကသံ့ဖျၢၣ်ဖိ 200 မံလံၣ်ကြၢ်
5.5 တုၤ 8.1 ကံလိကြၢ် (12 တုၤ 17 ပိၣ်)	1 လီၤစီၤ 50 မံလံၣ်ကြၢ် (1.25 မံလံၣ်လံထာ်)	--	--	--	--
8.2 တုၤ 10.8 ကံလိကြၢ် (18 တုၤ 23 ပိၣ်)	1 1/2 လီၤစီၤ 75 မံလံၣ်ကြၢ် (1.875 မံလံၣ်လံထာ်)	--	--	--	--
10.9 တုၤ 16.3 ကံလိကြၢ် (24 တုၤ 35 ပိၣ်)	--	5 မံလံၣ်လံထာ် (100 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 2 ဖျၢၣ် (100 မံလံၣ်ကြၢ်)	1 ကသံ့ဖျၢၣ်ဖိ (100 မံလံၣ်ကြၢ်)	--
16.4 တုၤ 21.7 ကံလိကြၢ် (36 တုၤ 47 ပိၣ်)	--	7.5 မံလံၣ်လံထာ် (150 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 3 ဖျၢၣ် (150 မံလံၣ်ကြၢ်)	1 1/2 ကသံ့ဖျၢၣ်ဖိ (150 မံလံၣ်ကြၢ်)	--
21.8 တုၤ 27.2 ကံလိကြၢ် (48 တုၤ 59 ပိၣ်)	--	10 မံလံၣ်လံထာ် (200 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 4 ဖျၢၣ် (200 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 2 ဖျၢၣ် (200 မံလံၣ်ကြၢ်)	1 ကသံ့ဖျၢၣ်ဖိ (200 မံလံၣ်ကြၢ်)
27.3 တုၤ 32.6 ကံလိကြၢ် (60 တုၤ 71 ပိၣ်)	--	12.5 မံလံၣ်လံထာ် (250 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 5 ဖျၢၣ် (250 မံလံၣ်ကြၢ်)	2 1/2 ကသံ့ဖျၢၣ်ဖိ (250 မံလံၣ်ကြၢ်)	1 ကသံ့ဖျၢၣ်ဖိ (200 မံလံၣ်ကြၢ်)
32.7 တုၤ 43.1 ကံလိကြၢ် (72 တုၤ 95 ပိၣ်)	--	15 မံလံၣ်လံထာ် (300 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 6 ဖျၢၣ် (300 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 3 ဖျၢၣ် (300 မံလံၣ်ကြၢ်)	1 1/2 ကသံ့ဖျၢၣ်ဖိ (300 မံလံၣ်ကြၢ်)
43.1 ကံလိကြၢ်ဆူအဖီခိၣ် (95 ပိၣ်ဆူအဖီခိၣ်)	--	20 မံလံၣ်လံထာ် (400 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 8 ဖျၢၣ် (400 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 4 ဖျၢၣ် (400 မံလံၣ်ကြၢ်)	ကသံ့ဖျၢၣ်ဖိ 2 ဖျၢၣ် (400 မံလံၣ်ကြၢ်)